

- အစ်ပိုင်း**: 降结肠 / ~ ကန်လန်းပိုင်း: 横结肠 / ~ တောင်မှသီလစောင် (成)吃饱肚子才能守斋戒。(喻)仓库足而后知荣辱。
- အမြိုက်**: နာ **«u ma' gyi:**【解】结肠
- အမေချေးခါး**: ကာ **«u ma' khyi: ga:** = အုတွင်းချေးခါး
- အမြဲ**: ကာ **«u myu:** 欣喜,发自内心的喜悦; အသုလုံးကျေလိုပြီးအဖွားသုရွှေ့သော် ~ နောက်သည်။ 摘掉文盲帽子,祖(母)孙两人都很高兴。
- အမြာ**: နာ **«u mywa:**【解】回肠
- အယား**: ကာ **«u ya:** 心里痒痒,(喻)极想干某事,跃跃欲试; ပြောလိုက်ချင်တာ ~ လာထာပဲ။ 直想讲一讲。
- အယားဖားယား**: ကာဝါ **«u ya: pha: ya:** 慌里慌张,慌手慌脚; သူသည် ~ ပြောလာသည်။ 他慌里慌张地跑来。
- အယုဉ်**: ကာ **«u yin:** (酒)喝惯了,身体已适应了(酒); ~ သွားပြီ။ 已经喝惯了。
- အယူရှုံး**: နာ **«u r-du:** 乌尔都语
- အယူရှုံး**: နာ **«u r-yu:** 幼嫩,细腻,柔软
- အယူရား**: နာ **«u r-tha:** 印度奥利萨邦
- အယူရောင်းဖြား**: နာ **«u yaun ngan: bya:** 斑疹伤寒,同义词有: အယူရောင်းဖြား၊ အယူရောင်းရောဂါ
- အယိုင်း**: နာ **«u yain:** ①没喝过酒的人 ②(喻)生手,没经验者
- အယျာ**: ကာ **«u ywa:** 娇弱,精致
- အယျာည်**: ကာ **«u shei:** 气量大,宽宏大量,豁达大度
- အယျာင်း**: ကာ **«u shwin:** = အုမြို့
- အယိုင်း**: ကာ **«u lait:** 开始腐烂
- အယျာလည်ပြောင်းပတ်**: ကာဝါ **«u le kyaun bat:** 模棱两可,稀里糊涂地
- အယျာလည်**: ကာဝါ **«u le le:** ①呆头呆脑地,莫名其妙: ~ လူ ②呆头呆脑的人 / သူသိပါတယ်တယ် ~ လုပ်နေတာပါ။ 他是知道的,佯装糊涂而已。③快要腐烂
- အယ်နာတို့**: နာ **«u lan ba to:** 乌兰巴托(蒙古首都)
- အယ်နာည်းလန်း**: ကာဝါ **«u lan the: lan:** 翻肠倒肚地(笑),前仰后合地: ~ တက်ဟက်ပက်ပက်ရယ်သည်။ 笑得翻肠倒肚。
- အယ်မ်းပိတ်ရောဂါ**: နာ **«u lan: beit yaw: ga:**【医】肠梗阻
- အယ်ပျားဖားယား**: ကာဝါ **«u ya: pha: ya:** = အယားဖားယား
- အယိုင်းသည်းဖို့**: ကာဝါ **«u hlait the: pho:** 胆战心惊,惊心动魄
- အယိုင်းသည်းလို့**: ကာဝါ **«u hlait the: hlait:** 由衷地,热情地: ~ ပြုဆိပါ၏။ 衷心地欢迎。
- အယေသုံးက်နား**: နာ **«u shaut na:** ①一种腹痛引起的呕吐、腹泻的病症 ②植物茎的芯被虫蛀的一种病
- အယေသုံးက်ပို့**: နာ **«u shaut po:** 一种钻心虫
- အယူလို့**: I နာ **«u we:** 初生的婴儿 II ဓာသ **«u we:** 呸呱 (刚生下的婴儿的哭声)
- အယူသေးချေးခါး**: နာ **«u dhei: khyi: ga:** = အုတွင်းချေးခါး
- အယူသေးအမား**: နာ **«u dhei: u hmwa:** ①(喻)微小之物 ②幼年,幼儿: ~ ပါမကျိုသတ်ဖြတ်၏။ 连幼童也杀死。
- အယူသည်းခိုက်**: ကာ **«u the: khait:** 触动人心,触及要害,要命: ~ အောင်နာသည်။ 痛得要命。/ ~ အောင်ချမ်းသည်။ 打心里喜欢。/ ~ အောင်ချမ်းသည်။ 冷得要命。
- အယူသည်းချုံး**: ကာ **«u the: khyon:** 悲伤,忧虑
- အယူသိုင်း**: နာ **«u dhein:**【解】回肠
- အယူသိုင်းရည်**: နာ **«u dhein yi:**【解】肠液
- အယူသိုင်းအမဲ**: နာ **«u dhein u ma':** ①肠 ②(喻)内情,详情,底细: သူ့အကြောင်း ~ ပါသိပါတယ်။ 对他了如指掌。
- အယူသိုင်း**: နာ **«u dhein u u:**【解】十二指肠
- အယူဟောင်းလောင်း**: ကာဝါ **«u haun: laun:** 空着肚子,饥肠辘辘: ဘာမှမစားရလို့ ~ ဖြစ်နေတယ်။ 什么也没吃,肚子里空空的。
- အယူအက်**: နာ **«u a-tet:** 阑尾
- အယူအက်ပေါက်ရောဂါ**: နာ **«u a-tet na:** 阑尾炎,同义词有: အယူအက်နား၊ အယူအက်ရောင်းရောဂါ
- အယူခြိမ်ခြိမ်**: ကာဝါ **«u u khyein' gyein:** 热闹,吵闹,喧嚣
- အယူခေါ်ခေါ်**: ကာဝါ **«u u saw zaw:** 臭气熏天
- အယူသဲ့**: ကာဝါ **«u u the: dhe:** (古)吵吵嚷嚷,喧哗
- အယူသာ့သာ့သာ့**: ကာဝါ **«u u thaun: dhaun:** (古)喧哗: ~ ငိုးကြေးကြေး။ 大声哭喊。
- အယူး**: နာ **«u ein:** 胃,小肚
- အယူး**: နာ **«u:** 缅文元音之一
- အေး I နာ **«ei:**** 缅文元音之一 II အေး **«ei:** (妇女之间用语气助词)嘛!呀!: ဘယ်တူမလဲ ~ ။ 怎么会相同嘛! / မလုပ်ပါနဲ့ ~ ။ 别这样干嘛!
- အေး I နာ **«ei:**** 缅文元音之一 II အေး **«ei:** 妇女之间亲切的呼语词: လာမမေးပါး ~ ရဲ့။ 你来一下嘛! / ညည်းကလဲ ~ မလုပ်ပါနဲ့။ 你这个人,别这样干嘛!
- အော်ဂီး**: နာ **«ei gyin si:** [英 agency] 代理商
- အော်**: နာ **«ei si:** ①[英 A.C.] 交流电 ②(俚)淫妇,破鞋 (အချောင်း的缩略字 A.C.)
- အော်**: နာ **«ei di:** [英 A.D.] 公元,与 ၁၀၀ (公元前)相对
- အောင်**: နာ **«ei din:** 亚丁(也门民主共和国首都)
- အော်အောက်ဆစ်**: နာ **«ei mi no et hsit:** [英 amino acid] 氨基酸
- အေး I နာ **«ei:**** 缅文元音之一 II နာဝါ **«ei:** ①冷,凉快; 变冷,冷却下来 ②(喻)了结,平息,平静: ငွောဝိပေး ~ သွားလေတော်။ 给了十元钱才算了结。③安